

တိတ်ခိုး ကဝါ <teit kho> (罕) = တိတ်တိုး
 တိတ်ခွဲတရာ န၊ <teit swe: ta ya> 反映某种征兆的星
 တိတ်ဆိတ် ကါ <teit hseit> 寂靜, 安靜, 恬靜, 万籁俱寂
 တိတ်တိုး ကဝါ <teit t-kho> 偷偷地, 暗中: ~ ကြည့်သည်။
 窥视。 / ~ ကြသည်။ 密謀。 / အနောက်ဘက်ကောင်းကင်မှာ
 လခြမ်းပဲ့လေး ~ တွဲလွဲခဲ့နေသည်။ 一钩残月悄悄地挂在西天。
 တိတ်တဆိတ် ကဝါ <teit t-hseit> 安靜, 不动声色, 悄悄地:
 အခန်းထဲသို့အသံမပြုပဲ ~ ဝင်သွားသည်။ 偷偷地不声不响地
 走进房间。 / ရန်သူများလက်တွင်းမှ ~ ထွက်ပြေးလာသည်။ 从
 敌人手中悄然跑了出来。
 တိတ်တိတ် ကဝါ <teit teit> 靜靜地, 不出声地, 默不出声地,
 人不知鬼不觉: ~ နေသော်ထောင်တန်၏။ 少说为佳。
 တိတ်တိတ်ခိုး ကဝါ <teit teit kho> 暗中, 偷偷地, 暗地里
 တိတ်တိတ်ပုန်း ကဝါ <teit teit pon> 偷偷地, 暗中, 秘密地:
 ~ ဆွေးနွေးသည်။ 秘密会谈。 / ~ မယား 情妇; 姘头 / ~
 လင် 情夫
 တိတ်တွေး ကါ <teit twei> 思考, 斟酌, 估量
 တိတ္ထိ န၊ <deit hti> 【佛】异教徒(指不信佛教者)
 တိတ္ထိ န၊ <deit hton> 兆论(说明梦、征兆、吉凶的占卜用
 书)
 တိတ်နိမိတ် န၊ <teit n-meit> 前兆, 征兆
 တုတ် I န၊ ①<dout>棍棒 ②<tout>缘虫 ③<tout>(施工时
 为避免塌方用的)挡板 ④牛的一种后腿麻痹症 II ကါ
 <tout> ①(斑鳩、松鼠等)叫: ခါ ~ သည်။ 斑鳩叫。 / ခွင့်
 ~ သည်။ 松鼠叫。 ②吹(号角等): ထိပိုး ~ သည်။ 吹起
 牛角葫芦笙。 / ခရာ ~ သည်။ 吹号角。 ③打(鼓):
 ပတ်မကြီးကိုတထိထိ ~ လျက်ရှိပေသည်။ 通通地敲着鼓。 ④痛
 မြီး: ကလော် ~ သည်။ 痛骂。 ⑤修筑(堤、坝): တာတံ
 ~ တယ်။ 筑堤。 ⑥喝 ⑦(俚)大口吞食, 狼吞虎咽: ဝ
 အောင် ~ လိုက်သည်။ 饱餐一顿。 III န၊ <tout> 粗大,
 粗壮, 粗: မြေကြီးကလဲလက်မောင်းကြီးခဲလောက် ~ တယ်။ 这条
 大蛇有胳膊那么粗。 IV မ၊ <tcut> 只(兔子的量词):
 ယုန်တ ~ 一只兔子
 တုတ်ကက်ကက် ကဝါ <tout ket ket> 粗壮: ခြေလုံး ~ က
 လေးနဲ့။ 小腿长得又粗又壮。
 တုတ်ကောက် န၊ <dout kaut> 手杖, 拐杖, 文明棍儿
 တုတ်ကောင် န၊ <tout kaun> 【动】缘虫, 多节缘虫亚纲动物
 (cestode)
 တုတ်ကိုင်မြေခွဲ န၊ <tout kain myei zwe> 【兽医】蹄叶炎
 တုတ်ခနောင်း န၊ <dout kh-naun> (便后擦屁股用的)木片
 或竹片
 တုတ်ခိုင် န၊ <tout khain> 粗壮: ~ သောကိုယ်ခန္ဓာ 粗壮的身
 材 / ~ တဲ့လက်မဲကြီး 粗黑的手
 တုတ်ခတ် ကါ <tout khat> 挡, 挡住: မြေပြိုမကျအောင်ယှဉ်ပြားနဲ့

~ ထားတယ်။ 用木板挡起来以防塌方。
 တုတ်ချောင်း န၊ <dout khyau> 棍, 棒
 တုတ်ခွန် န၊ <tout khun> 税
 တုတ်ခိုက် န၊ <dout sait> 用插秧棍儿插秧的方法(常在水
 深的田中用)
 တုတ်တပစ်ခေးတပစ် ကဝါ <dout d-byit da: d-byit> = တုတ်
 တပြက်ခေးတပြက်
 တုတ်တပြက်ခေးတပြက် ကဝါ <dout d-byet da: d-byet> 大动
 干戈: ညီအစ်ကိုအချင်းချင်း ~ ဖြစ်ကြရလေသည်။ 兄弟之间
 大动干戈。
 တုတ်တံ န၊ <dout tan> 棍, 棒
 တုတ်တုတ် I မ၊ <tout tout> (鸚鵡鳥叫声)咕咕 II ကဝါ
 <tout tout> ①(水)哗哗地流着: ခေ ~ စီးနေတယ်။ 水
 哗哗地流着。 / မျက်ရည် ~ ကျတယ်။ 眼泪滚滚流。 ②一
 点点儿, 丝毫(不动、听不见等): ~ မျှမလှုပ်ဝံ့။ 一动也不
 敢动。 / စာကြည့်ခန်းမှာ ~ မျှအသံမကြားရပဲတိတ်နေတယ်။ 阅
 览室里寂靜无声。
 တုတ်တုတ်ခဲခဲ ကဝါ <tout tout khe: ge> 胖胖地, 丰满: ~
 ကိုယ်လုံးကြီး 胖敦敦的身材
 တုတ်တုတ်ခိုခို ကဝါ <tout tout so zo> 胖乎乎, 丰满圆润:
 မောင်သိန်းနဂိုကအရိုးပေါ်အရေတင်၊ အခုတော့ ~ ဖြစ်နေပြီ။ 玛钦
 登原来瘦得皮包骨头, 现在胖得都圆了。
 တုတ်ခေး န၊ <dout da> 外形似棍内中藏有刀的器械、手
 杖
 တုတ်နာ န၊ <tout na> 马(或其它家畜)因马蝇寄生, 而得
 的一种病
 တုတ်နွား န၊ <tout nwa> 病牛, 瘦弱的牛
 တုတ်ပြား န၊ <tout pya> 【动】缘虫
 တုတ်မီး န၊ <dout mi> 手电筒
 တန် I ကါ <tan> 停止, 停顿, 中止, 停滞: ခြေလှမ်းများ ~
 သွားလေသည်။ 脚步停止了。 / ဈေးနှုန်း ~ နေတယ်။ 价格
 停止涨跌。 / စီးပွားရေး ~ ပယ်ကိုစိုးရ၏။ 担心经济停滞
 不前。 II မ၊ <tan> 排, 道, 格
 တန်ကျဲ န၊ <dan' kywe> 【植】决明, 草决明 Cassia Obtusa
 (country senna) C. Sophora C. Tora, Linn
 တန်တီး ကါ <tan' ti> (古) 停住, 停止
 တန်နား ကါ <tan' na> 停住, 逗留, 住宿, 停留
 တန်ရပ် ကါ <tan' yat> 停住, 中止, 站住: မြစ်ရေထိုသည်လည်း
 မစီးပဲ ~ ကုန်သည်။ 河水也不流了。
 တန် I ကါ <tan> ①(时间、数量、价格、能力等)值得, 值:
 ငါးပြား ~ သည်။ 值五分钱。 / တဆယ် ~ တရွက် 一张十
 元钞票 / အတိုင်းမသိအဖိုး ~ ပေသည်။ 十分宝贵。 ②适
 于, 适合, 适宜: သူပြောတာယုတ္တိမ ~ တူး။ 他说的不合情
 理。 / အချိန် ~ ပြီ။ 是时候了。 / ~ ဆေးလွန်ဘေး။ (成) 适量